

- ယောက် ~ ရှိတိုင်နေကြ၏ 两个人紧挨着坐着。
 ပူးစပ် ကာ <pu: sat> 联在一起, 衔接
 ပူးဆက် ကာ <pu: hset> 连接
 ပူးတည်း ကာ <pu: te:> = ပူးတဲ့
 ပူးတဲ့ I ကာ <pu: twe:> 联合, 附着, 连在一起, 并列,
 并存: ~ ကော်မတီ 联合委员会 / ~ ကျော်သုက္ခဏ် 联合
 声明 / ~ ချိန်ပို့ 并列第一名 / ~ ပြန်တ်း 联合公
 报 / ~ ထုတေသနရေးရုံး 共同警卫区 / ~ အစည်းအဝေး 联
 席会议 II ကာ: 联合, 并列: ~ ထင်းဆောင်သည်။ 兼任。
 / ~ စစ်ဆင်သည်။ 配合作战。
 ပူးတဲ့ပူးတဲ့ ကာ <pu: dwe: pu: dwe:> 经常在一起地, 形影
 不离
 ပူးပူးက်ပ် ကာ <pu: bu: kat kat> 紧挨着, 紧靠着: ~
 ထို့ကြုံပြုပွဲကြည့်ထို့က်၏။ 紧挨着坐在一起看节目。
 ပူးပော်း ကာ <pu: baun:> 联合, 合并, 汇合, 合于一处, ~
 ကြုံစုစုပ်သည်။ 合谋。/ ~ ဆောင်ရွက်သည်။ 合作。/ အပူး
 အစားတူချင်းကိုသာ ~ ရှိလိုပ်ထားသည်။ 只将同样规格, 型
 号的卷在一起。/ မြစ်နှင့်သွယ်သည်၍နေရာတွင် ~ ပိုသည်။ 两
 条河在此处汇合。
 ပူးဖောက် ကာ <pu: shet> 交叉
 ပူးဖျော် ကာ <pu: shin> 并排: ~ နေသောအဆောင်နှင့် 并列
 的两幢楼房
 ပူးလိပ် ကာ <pu: lein> 搓拧, 缠在一起, 编起来: ပုံနှုန်းပို့ကို
 ~ ရှိကျွမ်းထားသည်။ 把两根绳搓在一起。
 ပူးဝင် ကာ <pu: win> (迷信)(鬼、神)附身
 ပူးသတ် ကာ <pu: that> ①(拳击场上)贴身进攻; 斩打 ②从
 内部进行破坏
 ပေါ် ၉ <pei / bei> 用于形容词、动词后, 起加强语气
 的作用: ဟုတ် ~ မှန် ~ ။ 对, 对! / ကောင်း ~ ဉာဏ် ~
 ဆိုသောမပူးဘင်းလျှော့ဗျား 最好的缅甸菜 / စောင်ပါ ~ ။ 真
 能干!
 ပေါ် I ၃ <pei> ①【植】伞棕, 贝多罗, 扇形棕 *Corypha umbra*
lifera Linn (umbrella palm or fan palm) ②(从贝
 多罗树上取下裁成长方形代纸用的)贝叶 ③贝叶经,
 贝叶书, 写有图文的贝叶 ④铁砧 ⑤英尺 II ၂ <pei>
 ①腐化堕落, 堕落 ②犟, 倔强: ကျော်မသွားပဲ ~ နေသည်။
 赖着不肯去上学。③(刀、剑、箭等弯曲)卷刃: ဓားအသွား ~ သွားသည်။ 刀刃不快了。④(在天平, 秤的一端)加法
 码或物品使之平衡 ⑤弄脏: ဗျား ~ နေသောအကျိုး 沾了泥的
 衣服 / လက်မ ~ အောင်လက်အကိုးထားပါ။ 戴上手套, 别
 弄脏了手。 III ၉ <pei> ①用于动词后, 表示肯定的
 语气: မှန်ပါ ~ သည်။ 真对呀! / လိုက်လာကြ ~ ကုန်။
 都跟来了! ②书面语中否定句结尾语: သူ့ပြောသည်မှာ
 မှန် ~ ။ 他说的不对。

- ပေါကတ်ပောကလ် ကာ <pei k-lat pei k-lat> 眨巴着(眼),
 眼一眨一眨
 ပေါ့ကိုက် ကာ <pei kait> 合尺寸
 ပောက် ကာ <pei kat> 不听管束, 要赖, 顶牛儿: ဇွဲတရှုတ်
 ~ နေသည်။ 赖着不走。
 ပောကတ်က် ကာ <pei kat kat> 不听管束赖着: ခိုင်ယှင်
 မလုပ်ဘူး။ ~ လုပ်နေတာပဲ။ 叫他干他赖着不干。
 ပေါ်ကျောင်းကြောင်း ကာ <pei kyan> 沾满, 弄脏: ဤအောက်မှ ~ ပါဇွန်။
 别把这件衣服弄脏了!
 ပေါ်ကိုး ၃ <pei gyo:> 皮尺, 带尺, 卷尺
 ပေါ်ကျောင်းကြောင်း ကာ <pei kyaun gyaun> 要赖, 死皮赖
 脸: ~ မလုပ်နဲ့ 别要赖!
 ပေါ်ခေါ်မာ် ၃ <pei kh-maut> 用棕榈叶编成的斗笠
 ပော့ ၂ <pei khan> 要赖, 顶牛, 顽固地坚持: ဘယ်လောက်
 တောင်းပန်တောင်းပန်နေရာပေးပဲ ~ နေသည်။ 不管怎么
 恳求也赖着不让位子。
 ပေါ်ဂျိုံထုပ် ၃ <pei gyi dout> 摔炮儿
 ပေါ့ကွဲ ၃ <pei gwet> 铁模子(底部)
 ပေါ့ကွဲအုပ် ၃ <pei gwet out> 铁模子(盖)
 ပော့စာ ၃ <pei za> ①贝叶书上的字体 ②贝叶书
 ပော့စာထုပ် ၃ <pei za dout> (成捆的)贝叶书, 贝叶册
 ပေါ့ဇီည်းကြောင်း ၃ <pei zi nyaun> = ဒိုးဇီည်းကြောင်း
 ပေါ်စီးကြိုး ၃ <pei si: gyo:> 插贝叶书的绳
 ပေါ် ၉ <pei zwa> 放在形容词之后, 起加强语气作用,
 意为“……极了!”: ကောင်း ~ ။ 好极了! / ဖုတ် ~ ။
 对!对!
 ပေါ့ဆဲ ၂ <pei hswe:> 拉皮尺(量), 用皮尺量
 ပောကား ၉ <pei d- ga:> 用于名词后, 表示加强语气,
 意为“真是……”: ထိန်ချုပ်ရှိခိုက်လာသည်။ ~ ။ 感情
 是何等的难以控制啊!
 ပောရာရာလ် ၃ <pei t-ya lan:> 宽一百英尺的马路, 宽马
 路, 大马路; 仰光一路名, 称百尺路
 ပောတူ ၃ <pei t-lu> 坏蛋, 不务正业者
 ပောတူပါဝါတူ ၃ <pei t-lu pa t-lu> = ပောတူ
 ပောတူလ် ၃ <pei t-lan> = ပောတူ
 ပောတူလုံး ၃ <pei ta lan> = ပောတူလုံး
 ပေါ့ပောကတ် ၂ <pei ti' pei kat> = ပောကတ်ကတ်
 ပေါ့ပောက ၂ <pei ti: pei te> = ပောကတ်ကတ်
 ပောက ၂ <pei tei> 不务正业, 堕落: အင်မတ် ~ ထည့်
 ကောင်းလေး: 堕落的青年
 ပောကော ၂ <pei tei dei> 游荡, 不务正业
 ပေါ့ဘဲ ၁ <pei de'> = ပေါ့
 ပေါ့ပောက ၃ <pei do pei za> 零星的贝叶书
 ပေါ့တဲ့ ၃ <pei dan> ①尺 ②尺度